

Level (2) Lesson

09/09/2012

၁) ပြန်လှန်လေ့ကျင့်ခန်းများ (ဆရာ ယူလာပါမည်)

၂) စာဖတ်လေ့ကျင့်ခန်းများ သင်ခန်းစာ(၈) စာမျက်နှာ(၄၃)

" လူကလေး နိုးလာသည် "မှ "ကိုယ့်ကိုယ်ကိုယ် အားကိုးပါ" အထိ

၃) စာရေး လေ့ကျင့်ခန်းများ (attached)

၄) အိမ်စာ(attached)

**** အိမ်စာများကို နောက်တစ်ပတ်တွင် သတ်ပုံခေါ်မည်ဟု ကြေညာပေးပါရန်။

Level 1 Lesson

09/09/2012

လက်ရေးလှလေ့ကျင့်ရန်

အမည် -----
ရက်စွဲ -----

လူကလေး နီးလာသည်။

ကလေးကို မလန့်စေရ။

ငို မနေစေရ။

ရဲဖို့ လိုပါသည်။

ဆရာမ အတန်းထဲသို့ လာသည်။

ရိုရိုသေသေ နေပါ။

စာ တိုးတိုးအံ့ပါ။

ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။

လက်ရေးလှလေ့ကျင့်ရန်

အမည် -----
ရက်စွဲ -----

မင်္ဂလာ

ဥစ္စာ နေ

ပုဒ္ဓါဒ

ကမ္ဘာ

၁၁ တစ်ဆယ့်တစ်

၁၂ တစ်ဆယ့်နှစ်

၁၃ တစ်ဆယ့်သုံး

၁၄ တစ်ဆယ့်လေး

၁၅ တစ်ဆယ့်ငါး

အိမ်စာ

အမည် -----
ရက်စွဲ -----

လူကလေး နီးလာသည်။

ကလေးကို မလန့်စေရ။

ငို မနေစေရ။

ရဲဖို့ လိုပါသည်။

ဆရာမ အတန်းထဲသို့ လာသည်။

ရိုရိုသေသေ နေပါ။

စာ တိုးတိုးအံ့ပါ။

ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။